

的)单独演奏的乐队  
 မလ္လာတိမ္မလ္လာတာ ကဝါ <b-la di' b-la da> 光秃秃, 赤裸裸, အင်္ကျီနတ္ထိ ~ 没穿上衣, 光着上身。  
 မလ္လာထီးထီး ကဝါ <b-la hti: di:> 孤立地, 单独地, 孤单单地, သူဟာ ~ ဖြစ်နေတယ်။ 他成了孤单一人。  
 မလ္လာထည် နါ <b-la de> 毛坯, 半成品, အိမ်ဆောက်တာ ~ တော့ပြီးပြီ။ 房子的骨架已完工了。 / ခင်ဗျားစားပွဲက ~ ပဲ ရှိသေးတာပဲ။ 你的桌子还只是毛坯。  
 မလ္လာနယ် နါ <b-la ne> 【物】真空, 空间  
 မလ္လာပွဲ နါ <b-la bwe:> 免费戏(一般指露天演出): ~ ပြ သည်။ 免费演出。 / ~ သွင်းသည်။ 招待演出。  
 မလ္လာမဲ နါ <b-la me:> 空白签, 没有中奖的签  
 မလ္လာသက်သက် ကဝါ <b-la thet thet> ①白白地: ~ အဆူခံရ တယ်။ 毫无道理地受到斥责。 ②光着, 什么也没有: ခြေ ~ နဲ့ဘောလုံးကန်တဲ့လူလဲရှိတယ်။ 也有光脚踢足球的人。  
 မလ္လာဟင်းလင်း ကဝါ <b-la hin: lin:> 空空地, 无遮蔽地: အကာအရံမရှိ ~ ဖြစ်နေသည်။ 无遮无盖空荡荡的。 / တိ လပ်မြေအိတ်တွေကို ~ မထားနဲ့။ 水泥袋不要放在露天里。  
 မလိ နါ <b-li'> [巴]祭神, 祭神供品: ~ နတ်စာ 祭神供品 / ~ နတ်စာတင်သည်။ 祭神。 / ~ နတ်စာကျွေးသည်။ 祭神。 / ~ နတ်စာပူဇော်ပွဲ 祭神节  
 မလိဗောဓ နါ <b-li' baw: da'> = ဗလိဗောဓ  
 မလိ နါ <b-li> ①清真寺: ~ ကျောင်း 清真寺 / ~ တိုက် 清真寺 / ~ ရုံ 清真寺 / ~ ဘုရားရှိခိုးကျောင်း 清真寺 / ~ ကျောင်းမျှော်စင် (清真寺的)宣礼塔 / ~ ဆရာ 阿訇 ② (古)马球: ~ တံ 马球棍 / ~ ကစားသည်။ 打马球。 / မြင်း ~ ကစားသည်။ 打马球。 / ~ လုံး 马球。  
 မလိတောင် နါ <b-li daun> (古)毬球  
 မလဲ I နါ <b-lon> (液体的)气泡 II မသါ <b-lon> 冒水泡, 冒气泡的声音  
 မလဲကြဲ ကါ <b-lon kywa'> = ဗလဲစိတ်  
 မလဲစိ I နါ <b-lon zi> 气泡 II ကါ <b-lon si> 冒气泡  
 မလဲစိတ် ကါ <b-lon si hta'> ①冒气泡, လိမ္မော်ရည်ပုလင်းဖွင့်လိုက် တော့ ~ လာ၏။ 打开桔子水瓶时冒出了气泡。 ②沸腾, 吵闹: ခေါင်းထဲမှာအတွေးတွေက ~ နေသည်။ 思绪万千。  
 မလဲဆူ ကါ <b-lon hsu> 乱糟糟: စိတ်ထဲမှာ ~ နေတယ်။ 心里乱糟糟的。  
 မလဲဆန် ကါ <b-lon hsan> 人声鼎沸, 喧腾: ရန်သူတွေဝင်စီး လို့တရွာလုံး ~ သွားတာပဲ။ 敌人的袭击使全村陷入一片混乱。  
 မလဲဆူ ကါ <b-lon hswa'> 焦躁不安, 心烦意乱  
 မလဲဆူထ ကါ <b-lon hswa' hta'> = ဗလဲဆူ  
 မလဲတက် ကါ <b-lon tet> = ဗလဲစိတ်  
 မလဲထ ကါ <b-lon hta'> = ဗလဲစိတ်

မလဲထိုး ကါ <b-lon hto:> ①冒气泡 ②蜂拥而至  
 မလဲပွက် ကါ <b-lon pwet> = ဗလဲစိတ်  
 မလဲးမလဲး ကဝါ <b-lon: b-htwei:> 混乱地, 含混不清地, 错综复杂地: ~ စစ်ခင်းနေကြသည်။ 混战。 / သူပြောတာ ~ နဲ့။ 他说得含混不清。  
 မလဲးရှုပ်ထွေး ကဝါ <b-lon: shout htwei:> = ဗလဲးမလဲး  
 မလဲကွာရပြု ကါ <b-let ka ya'pyu'> (对妇女)施展淫威, 非礼  
 မလောင်ဆူ ကါ <b-laun hsu> ①人声嘈杂, 吵闹: ရေနံဈေး နှုန်းမြင့်လာတော့အနောက်နိုင်ငံများအားလုံး ~ ကြ၏။ 石油涨价 所有西方国家吵翻了天。 ②(急得心中)上下翻腾, 焦躁不安: ပုပင်သောကများလှိုရင်ထဲမှာ ~ နေတယ်။ 愁得使人 烦躁不安。  
 မလောင်ဆူဝေ ကါ <b-laun hsu wei> = မလောင်ဆူ  
 မလောင်ဆန် ကါ <b-laun hsan> = မလောင်ဆူ  
 မလောင်ပေ ကါ <b-laun pwei> 混乱, 杂乱: ~ နေသောလော က 动荡不安的人世间  
 မလောင်ပွက် ကါ <b-laun pwet> = မလောင်ဆူ  
 မလောင်ဝေ I ကဝါ <b-laun wei'> (风、水等)回旋, 倒转: ရေ ~ စီးနေသည်။ 水流成旋涡。 / လေ ~ လာလို့အင်္ကျီမီး ထဲပါသွားသည်။ 衣服被旋风卷进火里。 II ကဝါ <b-laun pwei'> 混乱  
 မလောင်ဝေ ကါ <b-laun wei> = မလောင်ဆူ  
 မလောင်းမလဲ ကဝါ <b-laun: b-le:> 变化无常, 出尔反尔: ~ နိုင်တယ်။ 出尔反尔。 / သူကြားထဲက ~ ပြောတာနဲ့သူတို့နှစ် ယောက်ရန်ဖြစ်သွားကြတာပဲ။ 他在中间搬弄是非使他们俩 吵起来了。  
 မလောင်းမလဲဆိုင် နါ <b-laun: b-le: hsain> (方)私人委托 商行  
 မလစ်ဆန် ကါ <b-lit hsan> 唠叨, 罗唆  
 မလစ်မလစ် ကဝါ <b-lit b-lit> 唠唠叨叨, 罗罗唆唆, 嘟嘟囔 囔: ~ နဲ့အဖွားကြီးကျနေတာပဲ။ 唠唠叨叨象个老太婆。  
 မလတ် နါ <b-lat> (俚)演员  
 မလတ်တတ်တတ် ကဝါ <b-lat tat tat> 轻佻地: ~ နိုင်တဲ့မိန်းမ 轻佻的女人 / ~ ညတ်တတ်တတ်ပြောလေ့ရှိတယ်။ 说话总是 那么轻佻不严肃。  
 မလတ်ပျံ ကါ <b-lat pyan> 轻佻, 轻浮  
 မလတ်မလတ် ကဝါ <b-lat b-lat> 轻佻地, 轻率地: အလုပ်ကို ~ မလုပ်ပါနဲ့။ 做事不要轻率。  
 မလန်း I ကဝါ <b-lan:> 轻率地, 信口开河地: ~ ရေးလျှင် ဘယ်သူမှလက်ခံမှာမဟုတ်။ 随便写谁也不会同意。 II နါ <b-lan> 信口开河的话, 无稽之谈: ~ စကား 轻率的 无根据的话  
 မလုပ်ရှုပ်ထွေး ကဝါ <b-lout shout htwei:> = ဗလုပ်ရှုပ်ထွေး